

拿吧。

မူးကိုက် က၊ <mwa' mwa' tet> ①来回蠕动 ②(喻)极多。
ချမ်းသာလိုက်တာငွေဆိတာ ~ နေတာပဲ။ 很富裕, 钱多得不可计数。

မူးရှုံး က၊ <mwa' mwa' ywa' ywa'> ①酥脆: မူးကို ~ ကြော်ထားသဖြင့်အလှန်စားကောင်းသည်။ 糕点炸得很酥脆, 所以很好吃。②轻轻地

မူး I က၊ <mwei'> (合)愉快地沉浸……, 幸福地享受着……, 常用 မူး ~ အိပ် ~ ဇော် ~ ၁၇၂ 等;
အိပ် ~ ချော်: 催眠药, 安眠药 / စာပေ ~ ဘူး 喜爱文学的人 II နါး <mwei'> (合)文雅; 细致, 常用 သိမ့်မွှေ့မြောက်等

မူးစော်ရာ နါး <mwei' set ya> 褥子, 床垫
မူးည်က် နါး <mwei' nyet> 细致, 细腻, 雅致; 文雅, 斯文;
အမူးအရာ ~ သည်။ 举止文雅。/ အသားအရေ ~ သည်။ 皮肤细嫩。/ အပြောအဆို ~ သည်။ 言谈文雅。

မူးပျော် က၊ <mwei' pyaw> = ပျော်မွှေ့

မူးမြှုံး က၊ <mwei' myu:> 快乐

မူးမြှုံး က၊ <mwei' mwei'> ①雅致, 细致 ②熟(睡): ~ အိပ်သည်။ 睡得很熟。

မူးမြောက်သုက် က၊ <mwei' mwei' nyet nyet> 文雅, 细腻

မူးရှာ နါး <mwei' ya> 褥子

မူးရှာလိပ် I နါး <mwei' ya leit> 辅盖卷 II က၊ <mwei' ya leit> 卷起褥子

မူးရှာလွှားပိတ် နါး <mwei' ya hlwan: peit> 床单, 涵单, 床罩

မူးလျှော် က၊ <mwei' lyaw / mwei' yaw> ①爱好, 快乐, 欢快, 沉溺在…快乐之中: ပိတ်နှုလုံး ~ ဖွှဲ့ကောင်းသော ပိကင်းမြို့ 令人心情愉快的北京 / စာပေ ~ ၏။ 喜爱文学。

/ စာပေ ~ ဘူး 文学爱好者 ②享受色欲 မူးသုက် နါး <mwei' thet> 斯文, 文雅: အမူးအရာ ~ ၏။ 举止文雅。

မူးသိမ် နါး <mwei' thein> = သိမ်မွှေ့

မူး နါး <mwei> (合)遗产

မူးတော် နါး <mwei daw> 【佛】舍利子

မူးတော်ဝာတိတော် နါး <mwei daw dat taw> 【佛】舍利子

မူးတော်သရီ နါး <mwei daw th-ri> 【佛】舍利子

မူးနှစ် နါး <mwei hnitt> (诗)遗产

မူးပွဲ က၊ <mwei mwei> (诗)狭窄

မူး: I နါး <mwei:> (合)毛: ကြုံ ~ 鸡毛 II က၊ <mwei:>
①生育; 出生: ကလေး ~ သည်။ 生孩子。②喂养, 饲养: ယုံ ~ ထားသည်။ 喂养着兔子。/ ယုံ ~ သည်။ 养殖珍珠。③ 赡养, 供养: ပိုကိုကျေး ~ ရမည်။ 必须赡养父母。④培育, 抚养; 呕心呖血: သားသမီးကိုမြာများကပိုးမွှေးသ

လို ~ လာခဲ့ရတယ်။ 父母精心抚养孩子。⑤养成, 培植, 培养: ကောင်းသောစာရိုက် ~ ရမည်။ 要培养良好的道德品质。⑥扶植, 扶助: တာည့်များစွာ ~ ထားသည်။ 养着一大批手下人。⑦生火: မီး ~ သည်။ 生火。

မူးကုန်းစာ နါး <mwei: kin: za'/mwei: gin: za'> 初生的婴儿或动物

မူးကုန်းပေါက် နါး <mwei: gin: paut sa'> = မူးကုန်းစာ မူးကျော်းလုံး နါး <mwei: kyei: zu:> 养育之恩: ~ ကိုဆို သည်။ 报答养育之恩。

မူးကျော် က၊ <mwei: kywei:> 抚养, 赡养: ပိုဘန်ပါးကို ~ ရန်ထွားနိုဘည်။ 有赡养父母的义务。

မူးကျော်သုတေသန က၊ <mwei: kywei: thout thin> 抚养教育: ပိုဘဲကလေးများကိုလုပ်သောပြောက်သည်အထိနိုင်းတော်က ~ ၏။ 国家负责把孤儿抚养成人。

မူးကျော်ဆေး နါး <mwei: gyut hsei:> 脱毛剂

မူးကျော်နာ နါး <mwei: gyut na> 毛囊炎

မူးကျော်ပိုး နါး <mwei: gyut po:> 造成牲畜脱毛的病菌

မူးခါး I နါး <mwei: ga za'> 刚出生的, 初生的: ~ သောင်ကလေး 刚生下来的小鹿 II နါး <mwei: ga za'> 刚出生的婴儿或动物

မူးခါးကို နါး <mwei: gyin:> 同胞兄弟姐妹

မူးခါးပေါက်ဖော် နါး <mwei: gyin: paut phaw> 同胞, 同胞兄弟姐妹

မူးစာ နါး <mwei: za'> 刚出生的, 初生的: ~ ကလေးကယ် 初生婴儿

မူးစာစုံ နါး <mwei: z-yin:> 出生统计: ~ တိုင်သည်။ 报出生户口。

မူးစား က၊ <mwei: za:> ①收养, 过继: ~ ဖောင် 养父, 义父 / ~ မောင် 养母, 义母 / ~ သမီး 养女, 义女 / ~ သား 养子, 义子 ②(喻)吸收(外来语): ~ ဓကားလုံး 外来语

မူးစုံ က၊ <mwei: zout> 毛发蓬乱: ~ ခေါ် 狮子狗

မူးစုံတဲ့ဘက် နါး <mwei: zout t-bet> 长绒浴巾

မူးဆိုးတော်ည် က၊ <mwei: zo: taun nyit> ①憔悴: အသားအရေ ~ နှင့်ကောင်းကောင်းမှုသေးဘူး။ 脸色憔悴, 远未完全康复。②穷途潦倒地, 衣衫褴褛: ဆင်းရဲရိုက် သည့်ဗျာ ~ ဖြစ်နေသည်။ 因穷困衣衫褴褛。

မူးဆိုးတော်ပြုး က၊ <mwei: zo: taun byan> = မူးဆိုးတော်ည်

မူးညုံး နါး <mwei: nyin:> 【解】寒毛, 汗毛

မူးညှင်းပေါက် နါး <mwei: hnyin: baut> 汗毛孔

မူးညှပ် နါး <mwei: hnyat / mei: hnyat> 镊子

မူးတဲ့မူး က၊ <mwei: don' mwei:> 报答养育之恩, 赡养父母